



COVID-19 ကာလအတွင်း တာဝန်ယူမှုနှင့်အတူ ကစားနိုင်ပုံ

ကျွန်ုပ်တို့၏ လူမှုအသိုက်အဝန်းကို လုံခြုံကျန်းမာစွာထားခြင်း

ပြည်သူများ၏ ကျန်းမာရေး နှင့် ဘေးကင်းလုံခြုံမှုသည်သာ အဓိက ဖြစ်ပါသည်။ ယင်းက မည်သည့် ဂိမ်းပွဲ (သို့မဟုတ်) ဆုထက်မဆို ပို၍ အရေးပါအရာရောက်ပါသည်။

ပြည်သူများကို COVID-19 မှ ကာကွယ်ရန်အတွက် Everett၊ Federal Way၊ Spokane၊ Vancouver နှင့် Yakima ရှိ ကျွန်ုပ်တို့၏ ဒေသအလိုက်ရုံးခွဲများကို ပိတ်ထားပါသည်။ ကျွန်ုပ်တို့၏ လေဆိပ်ရုံအရောင်းဆိုင်များ နှင့် Olympia ရှိ ပင်မထိရုံးကိုလည်း ပိတ်ထားပါသည်။ ယင်း အစီအစဉ်မှာ ယာယီသာလျှင် ဖြစ်ပါသည်။

ထိကို ဆက်လက်၍ ကစားနိုင်ပါသည်။ လက်မှတ်များကို စတိုးဆိုင်များ နှင့် vending machine များတွင် ဝယ်ယူနိုင်ပါသည်။ တခြားသော ပစ္စည်းများကိုဝယ်ယူရင်းဖြင့်သာ လက်မှတ်များကို ဝယ်ယူသင့်ပါသည်။

ထိပေါက်သူများမှ ဆုမဲများကို လုံခြုံစွာဖြင့် ထုတ်ယူနိုင်ပါသည်။ ဒေါ်လာ 600 ထက်နည်းသော ပေါက်မဲများကို ထိလက်မှတ်ရောင်းသည့် စတိုးဆိုင်များတွင်ထုတ်ယူနိုင်ပါသည်။ ဒေါ်လာ 601 မှ ဒေါ်လာ 100,000, ပေါက်သော သူများအနေဖြင့် ထိလက်မှတ်များကို ထိရုံးသို့ လိပ်မူပေးပို့နိုင်ပါသည်။ ထိလက်မှတ်များကို မည်ကဲ့သို့ လိပ်မူပေး ပို့နိုင်ပုံကို ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက် နှင့် အောက်တွင် ဖော်ပြထားပါသည်။ ထိလက်မှတ်များကို မပေးပို့မီတွင် လက်မှတ်များပေါ်တွင် သင့်လက်မှတ်ထိုးထားရန်လိုအပ်ပါသည်။ ဒေါ်လာ 100,000 နှင့် အထက် ပေါက်သောသူ များအနေဖြင့် ဆုငွေထုတ်ယူရန် ထိရုံးငှာနချုပ်သို့ ဖုန်းခေါ်ဆို၍ ချိန်းဆိုမှုရယူပြီး Olympia ရှိ ပင်မရုံးချုပ်သို့ လာရောက်ထုတ်ယူနိုင်ပါသည်။

Washington's Lottery တွင် ပါဝင်ကစားပေးသည့်အတွက် ကျေးဇူးတင်ပါသည်။ ဝါရှင်တန်ပြည်နယ်၏ COVID-19 နှင့်စပ်လျဉ်းသောထပ်ဆင့် အချက်အလက်များသိရှိလိုပါက Department of Health ဝက်ဘ်ဆိုက်တွင်ကျေးဇူးပြု၍ဝင်ရောက်ကြည့်ရှုပါ။

03.26.20 နောက်ဆုံးရ မေးလေ့မေးထရှိသော မေးခွန်းများ

သင်တို့၏ရုံးများကို ဘာကြောင့်ပိတ်ထားပါသနည်း

Washington's Lottery မှ လူထု နှင့် ကျွန်ုပ်တို့ဝန်ထမ်းများ၏ ဘေးကင်းရေးကို ရှေးရှုသောအားဖြင့် ရုံးများကို ပိတ်ထားခြင်း ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ လေဆိပ်ရှိ အရောင်းဆိုင်များ နှင့် (Everett၊ Federal Way၊ Spokane၊ Vancouver၊ Yakima) ရှိ ကျွန်ုပ်တို့၏ ဒေသအလိုက်ရုံးခွဲများကို ပိတ်ထားလျက်ရှိပြီး Olympia ရှိ ပင်မထိရုံးကိုလည်း ပိတ်ထားပါသည်။ ယင်း အစီအစဉ်မှာ ယာယီသာလျှင် ဖြစ်ပါသည်။

ယင်း အစီအစဉ်အရ Washington's Lottery ကို ဖျက်သိမ်းထားသည်ဟု ဆိုလိုပါသလား

မဆိုလိုပါ။ ကျွန်ုပ်တို့ ဆက်လက်လုပ်ဆောင်လျက်ရှိပြီး ဂိမ်းများအတွက်လည်း လက်မှတ်များကို ရောင်းချပေးလျက် ရှိပါသည်။ ထိပေါက်စဉ်များကိုလည်း ပုံမှန်ထုတ်ပြန်ပေးနေပါသည်။

ရုံးများ အားလုံးပိတ်ထားပါသလား

ကျွန်ုပ်တို့၏ ဒေသအလိုက်ရုံးခွဲများ နှင့် လေဆိပ်ရှိ စတိုးဆိုင်များ အားလုံးကို ပိတ်ထားပါသည်။ Olympia ရှိ ပင်မထိရုံးမှာ ဖုန်းခေါ်ဆိုနိုင်ရန် နှင့် စာလက်ခံနိုင်ရန် အတွက်သာ ဖွင့်လှစ်ထားပါသည်။ လူထုအတွက် ပိတ်ထားပါသည်။

မည်သည့် ဝန်ဆောင်မှုများ ရနိုင်သနည်း

ဒေသအလိုက် ရုံးခွဲများအနေဖြင့် ရုံးပိတ်ထားစဉ်အတွင်း မည်သည့် ဝန်ဆောင်မှုမှ မရနိုင်ပါ။ ပါဝင်ကစားကြသူများ အနေဖြင့် မိမိတို့၏ လက်မှတ်များကို စစ်ရန်နှင့် လက်မှတ်အရောင်းဆိုင်များကို ရှာဖွေရန်အတွက် ထိမိုဘိုင်းလ် app နှင့် ဝက်ဘ်ဆိုက်ကို အသုံးပြုနိုင်ပါသည်။ တချို့သော အရောင်းဆိုင်များမှာ ဖွင့်လှစ်ချိန်ပြောင်းလဲထား၍ ကစားသူများ အနေဖြင့်ဖွင့်လှစ်ချိန်များကို စုံစမ်းပါ။ လက်မှတ်များကို ဝယ်ယူရာတွင် အစားအသောက် နှင့် ဂတ်စ်ဖြည့်ခြင်းမျိုး လုပ်ဆောင်သည့်အခါ၌သာ ဝယ်ယူအားပေးပါ။ အရောင်းဆိုင်အတော်များများ၌ လက်မှတ်များကို ရောင်းချစစ်ဆေး ပေးပြီး ဒေါ်လာ 600 နှင့် အောက် ပေါက်မဲများကို ထုတ်ပေးလျက်ရှိပါသည်။

ထိအစီအစဉ်တွင် မဲနှိုက်သည့် ဂိမ်းများရှိသေးပါသလား

ရှိပါသည်။ လက်ရှိ Jackpots များ၊ ပေါက်မဲနံပါတ်များ နှင့် မဲနှိုက်မည့်နေ့များကို ကျွန်ုပ်တို့၏ မိုဘိုင်းလ် app နှင့် ဝက်ဘ်ဆိုက်တွင် ရှာကြည့်နိုင်ပါသည်။

ဂိမ်းများ နှင့် မဲနှိုက်သည့်အစီစဉ်ဇယားများအပေါ်ပြုပြင်ပြောင်းလဲမှုများ ရှိပါသလား

လတ်တလောတွင် မရှိပါ။

မဲပေါက်သူများ အနေဖြင့် မည်မျှမြန်မြန် ဆုများကို ထုတ်ယူနိုင်သနည်း

ထီအရောင်းဆိုင်များတွင် ဒေါ်လာ 600 နှင့် ယင်းထက်နည်းသော ပမာဏကို လှဲလှယ်ပေးလျက်ရှိပါသည်။ အရောင်းဆိုင်များတွင် လက်မှတ်များအတွက် အစဉ်တစိုက်အားဖြင့် ချက်ချင်းလဲလှယ်ပေးပါသည်။ ပါဝင်ကစားသူများအနေဖြင့် ပေါက်မဲ ဒေါ်လာ 601 မှ ဒေါ်လာ 100,000 အထိကို စာတိုက်မှတစ်ဆင့် ထုတ်ယူနိုင်ပါသည်။ ဒေါ်လာ 100,000 နှင့်အထက် မဲပေါက်သောသူများအနေဖြင့် ဆုငွေထုတ်ယူရန်ဖုန်းခေါ်ဆို၍ ချိန်းဆိုမှုရယူပြီး Olympia ရှိ ပင်မထီရုံးချုပ်သို့ လူကိုယ်တိုင်လာရောက်ထုတ်ယူနိုင်ပါသည်။ မဲပေါက်သူများသည် ဆုမဲထုတ်ယူရန်ရက်ပေါင်း 180 အတွင်း ထုတ်ယူနိုင်ပါသည်။ မဲပေါက်သူများအနေဖြင့် ပေါက်မဲလက်မှတ်၏ အနောက်ဘက်တွင် လက်မှတ်ရေးထိုး၍ ဒေသအလိုက် ရုံးခွဲများဖွင့်သည့် အချိန်ထိ လုံခြုံသည့် နေရာတွင် သိမ်းဆည်းထားပါ။

အရောင်းဆိုင်မှ မဲပေါက်သူ၏ ဆုမဲကို မထုတ်ပေးနိုင်ပါက မည်ကဲ့သို့ လုပ်ဆောင်ရမည်နည်း

Olympia ရှိ ပင်မထီရုံးချုပ်သို့ ပေါက်မဲလက်မှတ်များကို ပေးပို့ဆက်သွယ်နိုင်ပါသည်။ မဲပေါက်သူများ အနေဖြင့် ပေါက်မဲလက်မှတ်၏ အနောက်ဘက်တွင် လက်မှတ်ရေးထိုးထားသင့်ပြီး အနောက်ဘက်တွင်ပါသော ညွှန်ကြားချက်များ အတိုင်းလိုက်နာဆောင်ရွက်ပါ။ မဲပေါက်သူများသည် ဆုမဲထုတ်ယူရန်ရက်ပေါင်း 180 အတွင်း ထုတ်ယူနိုင်ပါသည်။ မဲပေါက်သူများအနေဖြင့် ပေါက်မဲလက်မှတ်၏ အနောက်ဘက်တွင် လက်မှတ်ရေးထိုး၍ ဒေသအလိုက် ရုံးခွဲများဖွင့်သည့် အချိန်ထိ လုံခြုံသည့် နေရာတွင် သိမ်းဆည်းထားပါ။ ဒေါ်လာ 100,000 နှင့်အထက် မဲပေါက်သောသူများအနေဖြင့် ဆုငွေထုတ်ယူရန်ဖုန်းခေါ်ဆို၍ ချိန်းဆိုမှုရယူပြီး Olympia ရှိ ပင်မထီရုံးချုပ်သို့ လူကိုယ်တိုင် လာရောက်ထုတ်ယူနိုင်ပါသည်။

ပေါက်မဲလက်မှတ်ကို စာတိုက်မှ တဆင့်ပို့ပေးရာတွင် လိုက်နာဆောင်ရွက်ရမည့် အချက်များမှာ အဘယ်နည်း

မဲပေါက်သူအနေဖြင့် ပေါက်မဲလက်မှတ်၏အနောက်ဘက်တွင်ပါသော ညွှန်ကြားချက်များ အတိုင်းလိုက်နာဆောင်ရွက်ပါ။ လက်မှတ်များကို အောက်ပါအတိုင်း လိပ်မူ ပေးပို့နိုင်ပါသည်- Washington Lottery Headquarters, P.O. Box 43050, Olympia, WA 98504-3050. ပေါက်မဲလက်မှတ်သည် သတ်မှတ်ထားသော ရက်ပေါင်း 180 အတွင်း ထိတိုင် သို့ ရောက်ရှိရမည် ဖြစ်သည်။ သတ်မှတ်ထားသော ရက်အတိုင်း ထီလက်မှတ်ကို စာတိုက်မှဆင့်ပို့ပေးရုံဖြင့် မလုံလောက်ပါ။

ကျွန်ုပ်၏ လက်မှတ်ကို အာမခံစာပို့စနစ်အသုံးပြု၍ ပို့ပေးသင့်ပါသလား

သင့်၏ လက်မှတ်ကို အာမခံစာပို့စနစ်ဖြင့် ပို့နိုင်သော်လည်း မလိုအပ်ပါ။ မဲပေါက်သူများ အနေဖြင့် မပေးပို့မီတွင် မိမိတို့၏ ပေါက်မဲလက်မှတ်တွင် လက်မှတ်ရေးထိုး၍ အနောက်ဘက်တွင် ဖြည့်စွက်ပါ။

မိမိ၏ ပေါက်မဲကို မပေးပို့ မီတွင် ဓာတ်ပုံရိုက်ထားသင့်ပါသလား

သင့်၏ ပေါက်မဲလက်မှတ်ကို ဓာတ်ပုံရိုက်ထားလိုပါက ရိုက်ထားနိုင်ပါသည်။ ဆုမဲထုတ်ယူရန်အတွက် သင့်တွင် ပေါက်မဲလက်မှတ်အစစ် လိုအပ်ပါသည်။

မိမိ၏ ပေါက်မဲလက်မှတ်ကို ပို့ပေးလိုက်ပါက ဆုမဲများကို ချက်ချင်း ပို့ပေးပါသလား (သို့မဟုတ်) သင့်တို့ ဖွင့်မည့် အချိန်အထိ စောင့်ဆိုင်းရပါသလား

ကျွန်ုပ်တို့သည် ပေါက်မဲလက်မှတ်များကို စာပို့စနစ်ဖြင့် လုပ်ဆောင်ပေးပါသည်။ ယင်းအချက်မှာ မပြောင်းလဲပါ။

ဆုမဲကို ထုတ်ယူရန် သတ်မှတ်ထားသော ရက်ရှိပါသလား

ရှိပါသည်။ ပေါက်မဲလက်မှတ်များသည် သတ်မှတ်ထားသော မဲနှိုက်သောရက်မှစ၍ (မဲနှိုက်ရသည့်ဂိမ်းများအတွက်) ရက်ပေါင်း 180 အတွင်း ထိဌာန သို့ ရောက်ရှိရမည် ဖြစ်သည် (သို့မဟုတ်) ခွဲခြစ် ကံစမ်းမဲဂိမ်းများအတွက် ဂိမ်းပိတ် သည့်အချိန်မှ စ၍ ဖြစ်ပါသည်။

အကယ်၍ ကျွန်ုပ်၏ ပေါက်မဲလက်မှတ်သည် ရက်ပေါင်း 180 မပြည့်သေးသော်လည်း သင့်တို့ထံသို့ ရောက်သည့်အချိန်တွင်ရက်ပေါင်း 180 ပြည့်သွားသည် (သို့မဟုတ်) ယင်းထက်လွန်နေပါက မည်သို့ ဖြစ်မည်နည်း
ပေါက်မဲလက်မှတ်များသည် သတ်မှတ်ထားသော ရက်အတွင်း ထိဌာန သို့ ရောက်ရှိနေရမည် ဖြစ်သည်။ ကစားသမား အတော်များများသည် သတ်မှတ်ထားသောရက်နီးကပ်နေပါက ညတွင်းချင်း (သို့မဟုတ်) နေ့တွင်းချင်း ရောက်သည့် စာပို့ ဝန်ဆောင်မှုများကို အသုံးပြုတတ်ကြပါသည်။

သတ်မှတ်ထားသော ရက်ပေါင်း 180 ကို သက်တမ်းတိုး၍ ရနိုင်ပါသလား

ယင်းပြောင်းလဲမှုတွင် အရေးပေါ်အကြောင်းရင်းများ ရှိရန်လိုအပ်ပါသည်။ ကျွန်ုပ်တို့သည် ပေါက်မဲလက်မှတ်များကို စာတိုက်မှတစ်ဆင့် ငွေပို့ပေးသောကြောင့် သတ်မှတ်ထားသော ရက်ပေါင်း 180 ကို သက်တမ်းတိုးပေးခဲ့ခြင်း မရှိခဲ့ပါ။ ဤဆုံးဖြတ်ချက်အား နောက်ပိုင်းတွင် ကျွန်ုပ်တို့ ပြင်ဆင်မွမ်းမံကောင်း မွမ်းမံနိုင်ပါသည်။

ထိ Vending Machine များကို မည်ကဲ့သို့ သန့်ရှင်းရေးလုပ်ပါသနည်း

အရောင်းဆိုင်များ အနေဖြင့် Vending Machine များကို သန့်ရှင်းရေးလုပ်ပါသည်။ ထိဝန်ထမ်းများအနေဖြင့် လည်း လက်မှတ်များကို လဲလှယ်သည့်အခါတွင် သန့်ရှင်းရေးလုပ်ပေးပါသည်။

WA ထိမိုဘိုင်းလ် app ကို ပုံမှန် update လုပ်ပေးပြီး ဆက်လက်အသုံးပြု၍ ရနိုင်ပါမည်လား

ရနိုင်ပါသည်။ app အလုပ်လုပ်ပေးသေးသည်။

ဆုမဲများအတွက် app မှပေးသော အမှတ်များကို ရနိုင်သေးပါသလား

ရနိုင်ပါသည်။ ဆုမဲများအတွက် အမှတ်များကို ဆက်လက်ရှာနိုင်ပြီး redeem လုပ်ယူနိုင်ပါသည်။

ပေါက်မဲများကို app တွင် စစ်ဆေး၍ ရနိုင်သေးပါသလား

ရနိုင်ပါသည်။ WA ထိမိုဘိုင်းလ် app ကိုသုံး၍ လက်မှတ်များကို စစ်နိုင်ပါသည်။